



ADRA

Mingaladon မင်္ဂလာတင်

V10 | DEC20



မိလ္လာစုပ်ယူခြင်းနှင့် စွန့်ပစ်ခြင်း

ကချင်စစ်ရှောင်စခန်းများတွင် သန့်ရှင်းမှုကိုအားကောင်းစေသော မိလ္လာစုပ်ယူစွန့်ပစ်ခြင်းလုပ်ငန်း

၂ ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

၃ ဆောင်းပါး
သတင်းစကား

၄ သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

၅ ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

၆ နောက်ဆုံးရုစီမံကိန်း အချက်အလက်များ

၇ အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံမှာ
SCAIDP စီမံကိန်းတွင် အညစ်အကြေး
သန့်စင်စေရေးလုပ်ဆောင်နေသောပုံ
ဖြစ်ပါသည်။
Photo: © 2020 ADRA Myanmar |
Pyae Phyto Lin

အယ်ဒီတာချုပ်/ ဒီရိုက်တာ
Emma McCrow

လက်ထောက်အယ်ဒီတာ/ဘာသာပြန်
Pyae Phyto Lin

ပံ့ပိုးအားဖြည့်သူများ
Vitalie Zegera, Myo Min Thant, Htoo Eh Wah,
Naw Mu Mu Saw, Zoe Leduc, RISE,
Kap Khan Mung, Hkawn Din,
David Cung Lan Thang, Saw Francis

ထုတ်ဝေသူ
ADRA Myanmar

‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည် မိတ်
ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



ကချင်စစ်ရှောင်စခန်းများတွင် သန့်ရှင်းမှုကိုအားကောင်းစေသော မိလ္လာစုပ်ယူ၊ စွန့်ပစ်ခြင်းလုပ်ငန်း

“Desludging activity ဆိုတာ စစ်ရှောင်စခန်းတွေမှာရှိတဲ့ သူတွေအတွက် အလွန်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့ဒါကို မလုပ်ဘူးဆိုရင်
အနံ့ဆိုးတွေဖြစ်လာပြီး အနီးပတ်ဝန်းကျင်ကသူတွေက မကြိုက်ကြပါဘူး။ တချို့ဆိုရင် ဒီမှာစစ်ရှောင်စခန်းလာမလုပ်နဲ့လို့တောင် ပြောတာ ရှိ
ကတယ်” ဟု Desludging Team Leader ဦးတူးလွမ်က ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းအချို့တွင် လူဦးရေအလွန်များပြားလွန်းခြင်းကြောင့် အိမ်သာအပါအဝင် ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး
ဆိုင်ရာ အစီအမံများသည် လူအရေအတွက်နှင့် မျှတလုံလောက်ခြင်းမရှိနိုင်ပေ။

အိမ်သာများပြည့်လုံနေခြင်းနှင့်အတူ ရေထုညစ်ညမ်းမှုဖြစ်နိုင်ခြေရှိပြီး ကျန်းမာရေးဆိုင်ရာရောဂါများ ဖြစ်ပွားမှုနှုန်းလည်း မြင့်တက်လာသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ထားသော SCAIDP စီမံကိန်းမှတစ်ဆင့် စစ်ရှောင်စခန်းများတွင် အညစ်အကြေးများကိုစုပ်ယူသန့်စင်ကာ သဘာဝမြေဩဇာအဖြစ်သို့ပြောင်းလဲလုပ်ဆောင်ခဲ့သည်။

အဆိုပါအညစ်အကြေးများကို အဆင့်ဆင့်အခြောက်ခံသန့်စင်၍ သဘာဝမြေဩဇာအဖြစ် စက်ရုံတွင် ပြောင်းလဲထုတ်ယူရပြီး သဘာဝမြေဩဇာအဖြစ်ရရှိရန်အတွက် လူနှင့် တိရစ္ဆာန်အညစ်အကြေးများ၊ ရွှံ့စေး၊ စပါးခွံနှင့် ဂျပန်နည်းပညာဖြစ်သော ဒီချပ်ကင်းတို့ကို အသုံးပြု၍ အဆင့်ဆင့်စနစ်တကျထုတ်လုပ်ခြင်းလည်းဖြစ်သည်။

ADRA သည် ယင်းလုပ်ငန်းလုပ်ဆောင်ရန်အတွက် ရန်ပုံငွေကို ထောက်ပံ့ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်း KBC နှင့်အတူတကွပူးပေါင်းဆောင်ရွက်ခဲ့သည်။ “ကျွန်တော်တို့ဒီဟာကိုလုပ်တဲ့အခါ အများပြည်သူအတွက် အရမ်းကိုအကျိုးရှိပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့ ဒီလိုလုပ်တာကို ကြိုဆိုကြတယ်” ဟု ဦးတူးလွမ်က ရှင်းပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်ကောင်းတစ်ခုဖြစ်လာအောင်လို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အများပြည်သူအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဒီအလုပ်ကိုလုပ်တဲ့အခါ မရှက်မကြောက်ပါဘူး” ဟု KBC HDD WASH Technician ဖြစ်သူ ဦးနော်လောန်က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ မိုင်းနားစစ်ရှောင်စခန်းတွင်လည်း လူဦးရေ ၂၀၀၀ ကျော်မှ ၃၀၀၀ ဝန်းကျင်အကြားရှိပြီး အိမ်သာအရေအတွက်မှာ ၁၂၇ လုံးသာရှိသဖြင့် လူဦးရေနှင့် အိမ်သာအရေအတွက် မမျှတဘဲ အိမ်သာများအမြဲပြည့်လုံမှုရှိဖြစ်ပေါ်ခဲ့ရသည်။ သို့သော်ယခုအခါတွင်မူ SCAIDP စီမံကိန်းမှတစ်ဆင့် ယင်းအညစ်အကြေးစုပ်ယူသန့်စင်သည့် လုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ရာတွင် ယခုအခါအိမ်သာများတွင် ပြည့်လုံခြင်းပြဿနာများ မရှိတော့ပေ။

“ဒါကစခန်းမှာနေတဲ့သူတွေရဲ့ကျန်းမာရေးအတွက်ကိုရော ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက်ကိုရော တော်တော်လေးကို အကျိုးကျေးဇူးအများကြီး ခံစားရပါတယ်” ဟု WASH Volunteer Leader ဒေါ်ဒေါ်စိုင်းက ပြောဆိုသည်။

“စစ်ရှောင်တွေရဲ့ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်တယ်။ တစ်နည်းအားဖြင့်တော့ သဘာဝဓာတ်မြေဩဇာဖြစ်တဲ့အတွက်လည်း တစ်နီငင်လုံးအတွက် အရမ်းကိုအကျိုးကျေးဇူးရှိပါတယ်။ အခုလိုထောက်ပံ့ပေးတဲ့အတွက်လည်း ADRA ကို ကျေးဇူးတင်ပါတယ်”

PYAE PHYU LIN | Communications Assistant, ADMIN



ADRA လုပ်ပိုင်ခွင့်

တရားမျှတမှု၊ သနားကြင်နာမှု၊ ချစ်ခြင်း : အဲဒါတွေဟာ ဘုရားသခင်က လူတိုင်းရဲ့စိတ်နှလုံးသားထဲမှာ အပ်နှင်းထားသော အရာတွေပဲဖြစ်ပါတယ်။ အသင်းတော်တွေနဲ့ ယုံကြည်မှု အခြေပြု NGO တွေအနေနဲ့လည်း တခြားသူတွေကို တရားမျှတစွာပြုမူဖို့ ချစ်ခင်ကြင်နာသနားစိတ်ရှိဖို့ ရိုးသားစွာ ပြုမူဖို့နဲ့ သစ္စာစောင့်သိဖို့လည်း ဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း ဂုဏ်ယူဝင့်ကြားဖို့ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးဟာ ဘုန်းကျက်သရေနဲ့ပြည့်စုံတဲ့ဘုရားသခင်နဲ့သာ ထိုက်တန်နေလို့ပါ။ Micah 6:8 Bible ၂၀၂၀ ပြည့်နှစ်ဟာ ထူးခြားတဲ့နှစ်တစ်နှစ်ပါ။ လွတ်လပ်စွာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် လုပ်ရှားဆောင်ရွက်ခွင့်တွေမှာ ကန့်သတ်ချက်တွေရှိနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တစ်ခါမှ မကြုံတွေ့ခဲ့ရပါဘူး။ COVID-19 ဟာ ကျွန်တော်တို့ရဲ့ဘဝတွေကို အချိန်တိုအတွင်း သိသိသာသာ ပြောင်းလဲပစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေထဲမှာလည်း ဂုဏ်ပြုထိုက်တဲ့အရာတွေလည်း ရှိနေပါသေးတယ်။ NGO လုပ်ငန်းတွေလို အမြဲပြောင်းလဲနေတဲ့နယ်ပယ်တစ်ခုမှာဆိုရင်လည်း ဒီရောဂါက အရင်ကထက် ပိုမိုဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်းတွေကိုလုပ်လာဖို့ တွန်းအားပေးခဲ့ပါတယ်။

ဒီအရာဟာ ကျွန်တော်တို့လေ့လာသင်ယူခဲ့ရတဲ့အရာပါ။ ချဉ်းကပ်ပုံအသစ်တွေရဲတန်ဖိုးတွေ၊ အွန်လိုင်းအသင်းဖွဲ့တာတွေ၊ ချိတ်ဆက်ဆောင်ရွက်တာတွေ၊ ပြုပြင်ပြောင်းလဲလွယ်တာတွေ၊ တုံ့ပြန်ပုံတွေနဲ့ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် ကူညီထောက်ပံ့ပေးတာတွေရဲ့တန်ဖိုးတွေပါ။ ကျွန်တော်တို့ဟာအဆင့်သင့်ဖြစ်နေဖို့ မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေကို အတူယှဉ်တွဲနေနိုင်ဖို့ကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။ ဒီအကျပ်အတည်းကာလက ADRA မိသားစုကို အားကောင်းစေခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလတွေအတွင်းမှာ တစ်ဦးကိုတစ်ဦးအချင်းချင်းမမြင်ကြရပေမယ့်လည်းအသင်းလိုက် ခိုင်မာတဲ့စည်းလုံးညီညွတ်မှုတွေ ရှိနေကြပါတယ်။ ဒီကူးစက်ရောဂါဟာ ကျွန်တော်တို့အလုပ်က ဘယ်လောက်အထိအရေးကြီးလဲဆိုတာနဲ့ အသင်းတစ်ခုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသခဲ့ပါတယ်။ အများအပေါ်အပ်နှံထားမှုလိုအပ်နေသူတွေအတွက် စိတ်အားထက်သန်စွာနဲ့ ပြုပြင်ပြောင်းလဲလွယ်ပြီး စည်းလုံးညီညွတ်မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ADRA Myanmar က သင်တို့တစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ယူပါတယ်။ ၂၀၂၁ ခုနှစ်မှာဆိုရင်လည်း သင်တို့ကိုကျန်းမာသန်စွမ်းစေဖို့ ပျော်ရွှင်ဝမ်းမြောက်ဖို့ ဘုရားသခင်ကို ထောက်ပံ့ဖို့နဲ့ ဘုရားသခင်ရဲ့အစီအစဉ်အစိတ်အပိုင်းတစ်ခုအဖြစ်ရှိစေဖို့ ကျွန်တော်တို့အနေနဲ့လည်း ဆန္ဒပြပါတယ်။

VITALIE ZEGERA | Country Director, ADRA Myanmar

မီဒီယာမှ



ADRA Myanmar

Published 1 December at 14:26

ADRA Myanmar မှ ERT အရေးပေါ်တုံ့ပြန်မှုဆိုင်ရာလေ့ကျင့်သင်ကြားထားသော ဝန်ထမ်းများသည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအတွက် အာရှနှင့် တောင်ပစိဖိတ်ဒေသရှိ ADRA ရုံးပေါင်း ၂၀ နီးပါးနှင့်အတူ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော လေ့ကျင့်ခန်းတစ်ခုတွင် Microsoft Teams ကို အသုံးပြု၍ အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေမှုနှင့်အတူ ခရီးသွားလာခွင့် ကန့်သတ်ချက်များ ရှိနေချိန်တွင်လည်း ADRA အနေဖြင့် သဘာဝ ဘေးအန္တရာယ်ကျရောက်သည့်နေရာများရှိ အထောက်အပံ့ လိုအပ်သော နိုင်ငံများသို့ အွန်လိုင်းမှတစ်ဆင့် ဖြန့်ကျက်နိုင်မှု၏ ထိရောက်မှုတို့ကို လိုက်လျောညီထွေဖြစ်စေရန်လည်း စမ်းသပ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ပိုမိုလေ့လာလိုပါက ADRA Australia မှ ရေးသားတင်ပြထားသော ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုနိုင်ပါသည်။ [HERE](#)



ADRA Myanmar

Published 8 December at 20:24

Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ထားသော SCAIDP စီမံကိန်းမှတစ်ဆင့် မိတ်ဖက် KBC နှင့် အတူတကွပူးပေါင်း၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် အညစ်အကြေးသန့်စင်သည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မည်သို့မည်ပုံတိုးတက်လာသည်ကို လေ့လာကြည့်ရှုနိုင် ပါသည်။ မီဒီယိုအပြည့်အစုံကို ဤတွင်ကြည့်ရှုပါ။ [HERE](#)



ကျွန်ုပ်တို့ဝန်ထမ်းနှင့်

တွေ့ဆုံခြင်း



HKAWN DIN

Education Officer | ELS2

- Q1** ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ကချင်လူမျိုးပါ။
- Q2** အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ကချင်ရိုးရာအစားအစာနဲ့ ရာသီစာအသီးအနှံတွေပါ။
- Q3** အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။
အစိမ်းရောင်နဲ့ အဖြူရောင်ပါ။
- Q4** ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
ငါးများရတာပါ။

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။
မြိတ်(ဘိတ်) ကို သွားလည်ချင်ပါတယ်။

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။
၂၀၁၅ ခုနှစ်၊ ဧပြီလပါ။

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
Giving

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို
နှစ်သက်ပါသလဲ။
ADRA က သူတို့ရဲ့မူဝါဒစံနှုန်းနဲ့စည်းမျဉ်းတွေကိုတန်ဖိုးထားလိုက်နာလို့ပါ။



ဓာတ်ပုံပြိုင်ပွဲ

ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရှိက်ကူးသူ

Mar Chu Ri Co, Extension Worker, SURE

ဓာတ်ပုံ၏အကြောင်း

ဤသည်မှာ ဒေါ်အောင်လွှာဖြစ်ပြီး သူမသည် SURE စီမံကိန်းမှ ထောက်ပံ့သည့်
ပြောင်းချိုးစေ့နှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာအထောက်အပံ့တို့ကြောင့်
မိသားစုဝင်ငွေတိုးလာသော စီမံကိန်းမှအကျိုးခံစားရရှိသူ တောင်သူတစ်ဦးပင်
ဖြစ်ပါသည်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို နောက်တစ်ခါထွက်ရှိမယ့် မင်္ဂလာဘီစာစောင်တွင်
တွေ့မြင်လိုပါသလား။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို
emma.mccrow@adramyanmar.org သို့ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို
ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက်
စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့တွင်လည်း အမည်နှင့်
တကွ ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ပါသည်။

ဓာတ်ပုံဆိုင်ရာ လမ်းညွှန်ချက်

သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်

- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
- ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးထားခြင်း ဖြစ်ရမည်။
- အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
- Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံပါသည်။
- ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်ဖြစ်သည်။
- JPEG သို့မဟုတ် RAW files များကိုသာ လက်ခံပါသည်။
- ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
- ဓာတ်ပုံ၏အကြောင်းအရာကို ဖော်ပြထားပေးရမည်။

နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



AEON5

AEON 1% Club Foundation နှင့် ADRA Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော AEON5 စီမံကိန်းသည် အဓိကလုပ်ငန်းသုံးခုကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းစီမံကိန်းလုပ်ငန်းများမှာ

၁။ စီမံကိန်းအဓိကဆောင်ရွက်မည့်ကျေးရွာ ၅ ရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ပညာရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။

၂။ ကျောင်းစီမံခန့်ခွဲမှုကော်မတီ (SMC) အစည်းအဝေးများကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း စီမံကိန်းအဓိကထားဆောင်ရွက်မည့် ကျေးရွာ ၅ ရွာတွင် ကျင်းပခြင်း။

၃။ စီမံကိန်းအင်ဂျင်နီယာ ဦးခင်မောင်သက်သည် စာသင်ကျောင်းအသစ် တည်ဆောက်ရန်အတွက် နေရာနှင့် ကျောင်းအဆောက်အအုံသစ် ဆောက်လုပ်မည့် အခြေအနေကိုစောင့်ကြည့်လေ့လာခဲ့ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ ရွေးချယ်မှုမှာလည်း ယခုလတွင် ပြီးစီးခဲ့သည်။

စီမံကိန်းအတွင်း အဓိကရည်မှန်းထားသောကျေးရွာ ၅ ရွာမှာ ကရင်ပြည်နယ်အတွင်းရှိ ပါယာ၊ ဘုရားကုန်း၊ ကော့ကဒါ၊ ထီးသဘာလထ၊ ကော့ဖာဒိုနှင့် မုဝါကျေးရွာတို့ဖြစ်ကြသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စီမံကိန်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ခရီးသွားလာမှုခွင့်ပြုပေးရန်လည်း ဒီဇင်ဘာလ ၁၁ ရက် နေ့က တင်ပြတောင်းဆိုထားပြီးဖြစ်ပါသည်။



SURE

MFAT နှင့် ADRA New Zealand တို့က ရန်ပုံငွေထောက်ပံ့ထားသော SURE စီမံကိန်းသည် တောင်သူများ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရေးအတွက် ကြက်သွန်မျိုးစေ့ ၈၇ ဘူး၊ ငရုတ်မျိုးစေ့ ၃ ဘူး၊ ကြက်သွန်ဖြူ ၃၆၄ ပိဿာနှင့် အာလူး ၃၃၀၀ ပိဿာကို ဖြန့်ဖြူးပေးခဲ့ပါသည်။

ထို့ပြင်စီမံကိန်းအနေဖြင့် ဆင်မီးကျေးရွာတွင် စုပေါင်းစိုက်ခင်း ၁၃၉ ဧကကို သီးနှံပင်များရာသီမရွေး စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဖော်ထုတ်ပေးခဲ့ပြီး စိုက်ပျိုးရေးရရှိရေးအတွက် ရေပိုက်များသွယ်တန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါသီးနှံစိုက်ပျိုးမှုကို စိုက်ပျိုးရေးအရာရှိ၏ ကြီးကြပ်လမ်းညွှန်ပေးမှုဖြင့် SALT Assistants နှင့် Extension Workers များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယင်းစုပေါင်းစိုက်ခင်းအတွင်း စိုက်ပျိုးရေးတောင်သူ ၂၇ ဦးက ပါဝင်၍ ရာသီသီးနှံများဖြစ်သော အစေ့ထုတ်ပြောင်း၊ ပဲယင်း၊ အာလူး၊ ကြက်သွန်၊ ငရုတ်၊ ဝဥစိုက်ပျိုးမည်ဖြစ်ပြီး မိုးရာသီတွင်လည်း နှစ်ရှည်သီးနှံဖြစ်သော ကော်ဖီ၊ ထောပတ်နှင့် မျောက်ပင်များကို စိုက်ပျိုးသွားမည်လည်းဖြစ်ပါသည်။



နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



SEAQ2

Norad နှင့် ADRA နှစ်ဦးက ရန်ပုံငွေထောက်ပံ့ထားသော SEAQ2 စီမံကိန်းသည် နီးစီးကျေးရွာရှိ TVET စင်တာခွဲအတွက် လမ်းခင်းခြင်းလုပ်ဆောင်ရာတွင် ဒေသခံလူထုကလည်း အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါလေ့ကျင့်ရေးစင်တာကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း Royal King ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မူလလမ်းသည် မိုးရာသီကာလတွင် မိုးကြောင့် ရွတ်ရွတ်များဖြစ်ပေါ်လေ့ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သင်တန်းကျောင်းသို့ သွားလာရာတွင် အခက်အခဲများစွာ ရှိခဲ့ရသည့်အပြင် သင်တန်းကြမ်းပြင်များကိုလည်း ညစ်ပတ်စေသည်လည်း ဖြစ်သည်။

လမ်းခင်းခြင်းလုပ်ငန်းတွင် နီးစီးကျေးရွာ၊ ထီးမှုထကျေးရွာနှင့် မွဲကန်ကျေးရွာတို့မှ ကျေးရွာခေါင်းဆောင်များ၊ ကျောင်းကော်မတီဝင်များနှင့် ရွာသူရွာသားများ အစရှိသည့် ဒေသခံများအားလုံးက ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းအတွက် KECD မှ Project Coordinator Thara Eh Soe က အဓိကဦးဆောင်စည်းရုံးကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဒေသ ရပ်ရွာလူထု ကလည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။

ELS2

The Ministry of Foreign Affairs of the Czech Republic နှင့် ADRA Czech Republic တို့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ELS2 စီမံကိန်းသည် စီမံကိန်းလုပ်ငန်းများကို ပြီးစီးခဲ့ပါသည်။ အောက်ပါတို့မှာ

၁။ ပညာရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးခြင်း လုပ်ငန်းများတွင် ရရှိရန်ကျန်နေသေးသော ကျောင်းသား ၂၉၀ ဦးကို ငွေကြေးအထောက်အပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ ဂါလီလီစစ်ရောင် စခန်းမှ ကျောင်းသားမိခင်တစ်ဦးကလည်း ယခုကဲ့သို့ ဆိုသည်။ "အခုလိုထောက်ပံ့ပေးတာကြောင့် ကျွန်မကလေးတွေရဲ့ ကျူးရှင်လအကြေးတွေကိုလည်း ပေးနိုင်ပါပြီ" ဟုဆိုသည်။ ထို့ပြင်စံပြစစ်ရောင် စခန်းမှ မိခင်တစ်ဦးကလည်း "မျက်စိကွယ်လွန်းပါးဖြစ်နေတဲ့ သမီးလေးအတွက်လည်း မျက်မှန်ဝယ်နိုင်ပါပြီ" ဟုဆိုသည်။

၂။ အလားတူ စီမံကိန်းအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အနီးတားကျေးရွာအနီးတွင်လည်း ယင်းကျေးရွာသားများ၏ ပံ့ပိုးကူညီမှုဖြင့် အရည်ပေ ၉၀၊ အကျယ် ၂၄ ပေရှိသော Causeway တစ်ခုကိုလည်း တည်ဆောက်ခဲ့ပါသည်။

ယင်းသို့တည်ဆောက်လိုက်ခြင်းကြောင့် အိမ်ထောင်စုပေါင်း ၆၀၊ လူဦးရေ ၂၆၈ ဦးအတွက် အကျိုးရှိမည့် ရေဂါလန် ၁,၀၀၀,၀၀၀ ကို သိုလှောင်နိုင်မည်ဖြစ်သည်။ ယင်းဒေသ၌ နွေရာသီတွင်ရေရှားပါးပြတ်လပ်မှုရှိပြီး အမျိုးသမီးများနှင့် ကလေးများမှာလည်း ဝေးလံသောနေရာမှရေကို သွားရောက်ခံယူကြရသည်။ ယခုအခါတွင်မူ အဆိုပါ causeway ကြောင့် နွေရာသီတွင်ပင် ဒေသခံများအနေဖြင့် ရေကိုလိုလောက်စွာ ရရှိနိုင်မည်ဖြစ်ပါသည်။



နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



CASE2Learn

ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် RISE နှင့် ပူးပေါင်းဆောင်ရွက်နေသော CASE2Learn စီမံကိန်းသည် စီမံကိန်းလုပ်ရှားမှု ၆ ခု ကို ဆောင်ရွက်ခဲ့ပါသည်။

၁။ SEE နှင့် CRED မှ ဆရာ၊ ဆရာမ ၉၀ ကျော် အတွက် TEEs အလုပ်ရုံဆွေးနွေးပွဲ ၅ ခုကို ပြုလုပ်ခဲ့ပြီး ပညာရေးနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှု များ၊ အောင်မြင်မှုများအကြောင်းအပါအဝင် ပညာရေးနှင့်စပ်လျဉ်း၍ COVID-19 နောက်ဆုံးရ သတင်းအချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။

၂။ SENG မှ MTTs နှင့် SMAs များသည် TPC သင်တန်းကို နှစ်ပတ်ကျော်ကြာ တက်ရောက်ခဲ့ကြသည်။

၃။ SENG နှင့် CDN တို့သည် လာမည့် ESE နှင့် SVT အခမ်းအနားတို့အတွက် အစီအရင်ခံစားမှုများကို စတင်ပြင်ဆင်လျက်ရှိသည်။

၄။ CDN နှင့် BF MTTs/ SMAs/ FPC တို့သည် ADRA ၏ BRIGHT စီမံကိန်းမှတစ်ဆင့် ကျားမရေးရာ အခြေပြုသင်တန်းကို တက်ရောက်ခဲ့သည်။

၅။ STEDF မှ MTTs & SMAs များသည် Email နှင့် Microsoft အတွက် အဖွဲ့လိုက်လေ့ကျင့်သင်ကြားခဲ့သည်။





၆။ BF မှ MTTs/ SMAs နှင့် FPC များသည်လည်း လေးရက်ကြာမြင့်သော ပညာရေးဆိုင်ရာ သင်တန်းများသို့ အသီးသီးတက်ရောက်ခဲ့ကြသည်။

ADVOCACY

ADRA International က ရန်ပုံငွေထောက်ပံ့ထားပြီး Myanmar Union Mission နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော ADVOCACY စီမံကိန်းသည် တိုင်းရင်းသားပညာရေးနှင့် အစိုးရမဟုတ်သော ဆရာများ၏ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရပ်ရွာလူထုကိုယ်စားလှယ်များနှင့် ဆွေးနွေးခြင်းအစည်းအဝေးများကို အွန်လိုင်းမှကျင်းပခဲ့ပါသည်။

အဆိုပါစီမံကိန်းသည် အစိုးရဝန်ထမ်းမဟုတ်သော ဆရာ၊ ဆရာမများကို ငွေကြေးထောက်ပံ့နိုင်ရန်နှင့် ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသားဒေသများရှိ ပညာသင်ကြားရန် အခွင့်အလမ်းနည်းပါးသော ကလေးငယ်များအနေဖြင့် အရည်အသွေးပြည့်မီသော ပညာရေးကိုလက်လှမ်းမီစေရန် အဓိကရည်ရွယ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

COVID-19 ကြောင့် ADRA Myanmar အနေဖြင့် Myanmar Union Mission မှ Pastor Morris Chit ၊တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ပဒဲကော၊ ဝါကျယ်ကျေးရွာနှင့် မွန်ပြည်နယ်အတွင်းရှိ သုခဘီ ကျေးရွာအပါအဝင် ကျေးရွာငါးရွာတို့မှ ရပ်ရွာလူထုကိုယ်စားလှယ် ၃၉ ဦးတို့နှင့်တွေ့ဆုံ ဆွေးနွေးခြင်းကိုလည်း အွန်လိုင်းမှတစ်ဆင့်သာ ပြုလုပ်ခဲ့ရသည်။ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ website တွင် ဖော်ပြထားပါသည်။



အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/jobs တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

CALL FOR TENDERS TEACHING & LEARNING MATERIALS

ADRA Myanmar သည် ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် RISE နှင့် ပူးပေါင်းဆောင်ရွက်နေသော CASE2Learn စီမံကိန်းအတွက် သင်ကြားရေးနှင့် သင်ထောက်ကူပြုပစ္စည်းများ၊ စာရေးကိရိယာများကို ထောက်ပံ့တင်သွင်းပေးရန်အတွက် တင်ဒါခေါ်ယူလိုပါသည်။ တင်ဒါနောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီဖြစ်ပါသည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar
Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900
Email: admin@adramyanmar.org
Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။



ADRA

Merry Christmas!

From the ADRA Myanmar Family

**"May the God of Hope fill you
with Joy and Peace as you
Trust in Him"
- The Bible -**

